

**ပထမအရာရှိ (နိုင်ငံခြားသွား) နှင့် ပထမအရာရှိ (အိမ်နီးချင်းသွား) ကျွမ်းကျင်မှုလက်မှတ်  
စာမေးပွဲအတွက် ပင်လယ်ပြင်လုပ်သက် စစ်ဆေးရန်၊ မျက်စိစစ်ဆေးရန်၊  
ရေးဖြေစာမေးပွဲ၊ အချက်ပြစာမေးပွဲ နှင့် နှုတ်ဖြေစာမေးပွဲ ဖြေဆိုရန် လျှောက်ထားခြင်း**

ပင်လယ်ပြင်လုပ်သက်စစ်ဆေးရန် လျှောက်ထားရာတွင်-

(၁) ကာယကံရှင်ကိုယ်တိုင် ရေကြောင်းဌာနခွဲ၊ စာမေးပွဲဌာနစုသို့ အောက်ဖော်ပြပါ စာရွက် စာတမ်းအထောက်အထားများဖြင့် လာရောက်လျှောက်ထားရမည်-

- (က) ကာယကံရှင်၏ လျှောက်လွှာ၊
- (ခ) Seafarers Identification and Record Book (SIRB) (မူရင်းနှင့်မိတ္တူ)၊
- (ဂ) Testimonial (မူရင်းနှင့်မိတ္တူ)၊
- (ဃ) သက်တမ်းရှိမျက်စိစစ်ဆေးအောင်မြင်ကြောင်းလက်မှတ် (မူရင်းနှင့်မိတ္တူ)၊
- (င) ပထမအရာရှိ (နိုင်ငံခြားသွား) စာမေးပွဲဖြေဆိုမည့်သူများအနေဖြင့် အရာရှိ ကျွမ်းကျင်မှုလက်မှတ်(CoC) (မူရင်းနှင့်မိတ္တူ)၊  
ပထမအရာရှိ (အိမ်နီးချင်းသွား) စာမေးပွဲဖြေဆိုမည့်သူများအနေဖြင့် တတ်ကျွမ်းမှု လက်မှတ်(CoP) (မူရင်းနှင့်မိတ္တူ) နှင့်
- (စ) ပင်လယ်ပြင်လုပ်သက်ရေးသွင်းထားသည့်စာရွက်။

(၂) ပင်လယ်ပြင်လုပ်သက်စစ်ဆေးမည့်သူများအနေဖြင့် -

- (က) ပထမအရာရှိ (နိုင်ငံခြားသွား) ကျွမ်းကျင်မှုလက်မှတ် စာမေးပွဲဖြေဆိုရန်အတွက် အရာရှိ (နိုင်ငံခြားသွား) ကျွမ်းကျင်မှုလက်မှတ်ကိုင်ဆောင်ပြီး Officer Incharge of a Navigational Watch ရာထူးဖြင့် လုံးပေါင်းတန်ချိန် (GT) ၅၀၀နှင့်အထက် နိုင်ငံခြားသွားသင်္ဘောများတွင် ပင်လယ်ပြင်လုပ်သက်(၁၂)လ ရှိပြီးသူဖြစ်ရမည်။
- (ခ) ပထမအရာရှိ (အိမ်နီးချင်းသွား) ကျွမ်းကျင်မှုလက်မှတ် စာမေးပွဲဖြေဆိုရန်အတွက် လုံးပေါင်းတန်ချိန် (GT) ၅၀၀နှင့်အထက် နိုင်ငံခြားသွားသင်္ဘောများတွင် ပင်လယ် ပြင်လုပ်သက် ( ၃၆ )လ ရှိပြီးသူဖြစ်ရမည်။

မျက်စိစစ်ဆေးရန်\* လျှောက်ထားရာတွင်-

(၃) ကာယကံရှင်ကိုယ်တိုင် ရေကြောင်းဌာနခွဲ၊ စာမေးပွဲဌာနစုသို့ အောက်ဖော်ပြပါ စာရွက် စာတမ်းအထောက်အထားများဖြင့် လာရောက်လျှောက်ထားရမည်-

- (၁) ကာယကံရှင်၏ လျှောက်လွှာ၊
- (၂) နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊
- (၃) ဓါတ်ပုံ (၂) ပုံ (၃၂ မီလီမီတာ x ၄၀ မီလီမီတာ)၊
- (၄) Certificate of Competency (CoC) လက်မှတ်(မိတ္တူ) (သို့မဟုတ်) Seafarers Identification and Record Book (SIRB) (မိတ္တူ) နှင့်
- (၅) ငွေသွင်းချလံ (သို့မဟုတ်) ငွေသွင်းပြီးကြောင်းအထောက်အထား။

\* ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒေါပုံသင်္ဘောကျင်းရှိ ရေကြောင်းဌာနခွဲ၊ မျက်စိစစ်ဆေးခန်း၌ အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်းတွင် စစ်ဆေးသွားမည် ဖြစ်ပါသည်။

**ရေးဖြေစာမေးပွဲဖြေဆိုရန် လျှောက်ထားရာတွင်-**

(၄) ကာယကံရှင်ကိုယ်တိုင် ရေကြောင်းဌာနခွဲ၊ စာမေးပွဲဌာနစုသို့ အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများဖြင့် လာရောက်လျှောက်ထားရမည်-

- (၁) ကာယကံရှင်၏ လျှောက်လွှာ၊
- (၂) ကာယကံရှင်၏ ကတိဝန်ခံချက်၊
- (၃) သင်တန်းကျောင်းမှ ကျောင်းသားကတ်(မိတ္တူ) (သို့မဟုတ်) ရေးဖြေစာမေးပွဲကတ် (မိတ္တူ)၊
- (၄) သင်တန်းပြီးဆုံးကြောင်းလက်မှတ်နှင့် အမှတ်စာရင်း(မူရင်းနှင့်မိတ္တူ)၊
- (၅) သက်တမ်းရှိမျက်စိစစ်ဆေးအောင်မြင်ကြောင်းလက်မှတ်(မူရင်းနှင့်မိတ္တူ)၊
- (၆) Seafarers Identification and Record Book (SIRB)(မူရင်းနှင့်မိတ္တူ)၊
- (၇) ဓါတ်ပုံ (၄) ပုံ (၂.၅ စင်တီမီတာ x ၃ စင်တီမီတာ)၊
- (၈) သတ်မှတ် ပင်လယ်ပြင်လုပ်သက် ပြည့်မီကြောင်း အတည်ပြုထောက်ခံစာ (မူရင်းနှင့်မိတ္တူ) (သို့မဟုတ်) Result Sheet (မူရင်းနှင့်မိတ္တူ)၊
- (၉) ပထမအရာရှိ (နိုင်ငံခြားသွား) ရေးဖြေစာမေးပွဲ ဖြေဆိုမည့်သူများသည် အရာရှိ (နိုင်ငံခြားသွား) ကျွမ်းကျင်မှုလက်မှတ်(CoC)(မူရင်းနှင့်မိတ္တူ)၊ ပထမအရာရှိ (အိမ်နီးချင်းသွား) နှုတ်ဖြေစာမေးပွဲဖြေဆိုမည့်သူများသည် Efficient Deck Hand Certificate (EDH) လက်မှတ်(မူရင်းနှင့်မိတ္တူ) နှင့်
- (၁၀) ငွေသွင်းချလံ (သို့မဟုတ်) ငွေသွင်းပြီးကြောင်း အထောက်အထား။

အချက်ပြစာမေးပွဲ နှင့် နှုတ်ဖြေစာမေးပွဲဖြေဆိုရန် လျှောက်ထားရာတွင်-

(၅) ကာယကံရှင်ကိုယ်တိုင် ရေးကြောင်းဌာနခွဲ၊ စာမေးပွဲဌာနစုသို့ အောက်ဖော်ပြပါ စာရွက် စာတမ်းအထောက်အထားများဖြင့် လာရောက်လျှောက်ထားရမည်-

- (၁) ကာယကံရှင်၏ လျှောက်လွှာ၊
- (၂) ကာယကံရှင်၏ ကတိဝန်ခံချက်၊
- (၃) သင်တန်းကျောင်းမှ ကျောင်းသားကတ်(မိတ္တူ) (သို့မဟုတ်) ရေးဖြေစာမေးပွဲကတ် (သို့မဟုတ်) နှုတ်ဖြေစာမေးပွဲကတ်(မိတ္တူ)၊
- (၄) သင်တန်းပြီးဆုံးကြောင်းလက်မှတ်နှင့် အမှတ်စာရင်း(မူရင်းနှင့်မိတ္တူ)၊
- (၅) သက်တမ်းရှိ မျက်စိစစ်ဆေးအောင်မြင်ကြောင်းလက်မှတ်(မူရင်းနှင့်မိတ္တူ)၊
- (၆) Seafarers Identification and Record Book (SIRB)(မူရင်းနှင့်မိတ္တူ)၊
- (၇) ဓါတ်ပုံ (၄) ပုံ (၂.၅ စင်တီမီတာ x ၃ စင်တီမီတာ)၊
- (၈) သတ်မှတ် ပင်လယ်ပြင်လုပ်သက် ပြည့်မီကြောင်း အတည်ပြုထောက်ခံစာ (မူရင်း နှင့်မိတ္တူ) (သို့မဟုတ်) Result Sheet (မူရင်းနှင့်မိတ္တူ)၊
- (၉) ပထမအရာရှိ (နိုင်ငံခြားသွား) နှုတ်ဖြေစာမေးပွဲ ဖြေဆိုမည့်သူများသည် အရာရှိ (နိုင်ငံခြားသွား) ကျွမ်းကျင်မှုလက်မှတ်(CoC)(မူရင်းနှင့်မိတ္တူ)၊  
ပထမအရာရှိ (အိမ်နီးချင်းသွား) နှုတ်ဖြေစာမေးပွဲဖြေဆိုမည့်သူများသည် Efficient Deck Hand Certificate (EDH) လက်မှတ်(မူရင်းနှင့်မိတ္တူ) နှင့်
- (၁၀) ငွေသွင်းချလံ (သို့မဟုတ်) ငွေသွင်းပြီးကြောင်း အထောက်အထား။